

မာတိကာ

၁။ မိတ်ဆက် (Introduction)	၅
၂။ စာရေးသူ၏အမှာ	၇
၃။ အပိုင်း (၁)	
လေ့ကျင့် - ၁၊ မိတ်ဆက်	၉
လေ့ကျင့် - ၂၊ တွေ့ဆုံခြင်း	၁၂
လေ့ကျင့် - ၃၊ အိမ်လည်	၁၃
လေ့ကျင့် - ၄၊ စားသောက်	၁၆
လေ့ကျင့် - ၅၊ အလှအပ	၂၂
လေ့ကျင့် - ၆၊ ဈေးရောင်းဈေးဝယ်	၂၉
လေ့ကျင့် - ၇၊ ခရီးသွား	၃၆
လေ့ကျင့် - ၈၊ ဆဲ၊ ဆို၊ မြည်၊ တွန်	၄၁
လေ့ကျင့် - ၉၊ မသိလို့မေး	၄၅
လေ့ကျင့် - ၁၀၊ မကျန်းမာ၊ ဆေးရုံသွား	၄၈
လေ့ကျင့် - ၁၁၊ ပွဲလမ်းသဘင်	၅၃
လေ့ကျင့် - ၁၂၊ အရက်သောက်	၅၇
လေ့ကျင့် - ၁၃၊ နိုင်ငံရေး	၅၉
လေ့ကျင့် - ၁၄၊ ပါတီစည်းခံ	၆၆
လေ့ကျင့် - ၁၅၊ အိပ်ရာဝင်	၇၂

အပိုင်း (၂)

တွေ့ဆုံခြင်းနှင့် လမ်းခွဲခြင်း	၇၅
အကူအညီတောင်းခြင်း	၇၇
ကျေးဇူးတင်ခြင်း	၇၉
ခွင့်တောင်းခြင်း	၈၁
တောင်းပန်ခြင်း	၈၃
အချိန်၊ နာရီ၊ နေ့ရက်	၈၆
တစ်စုံတစ်ခုပြုလုပ်ရန် တောင်းပန်ခြင်း	၉၀
နားလည်မှုလွဲခြင်း	၉၂
အကြံပေးခြင်း	၉၄
ကြားဖြတ်ပြောခြင်း	၉၆
မိမိကိုယ်မိမိ မိတ်ဆက်ခြင်း	၉၈
သူငယ်ချင်းနှင့် မိတ်ဆက်ခြင်း	၁၀၀
ချီးကျူးစကားပြောခြင်း	၁၀၂
ဝမ်းနည်းကြောင်းပြောခြင်း	၁၀၄
ချိန်းဆိုခြင်း	၁၀၇
မိတ်ဆွေတစ်ဦးကို နှုတ်ဆက်ခြင်း	၁၀၉
ဆက်သွယ်ပြောဆိုခြင်း	၁၁၁
ဖိတ်ခေါ်ခြင်း	၁၁၄
ဖိတ်ခေါ်မှုကို ငြင်းဆန်ခြင်း	၁၁၇
အိမ်လည်မလာခင် ဖုန်းဆက်ခြင်း	၁၁၉
စားပွဲပိုင်းတွင် ပြောစကားများ	၁၂၁
ဆေးလိပ်သောက်ခြင်း	၁၂၃
ထွက်ခွာခြင်း	၁၂၅
လမ်းပြခြင်း	၁၂၇
တယ်လီဖုန်းပြောခြင်း	၁၂၉
ဆံပင်ညှပ်ခြင်း	၁၃၁

အပိုင်း (၃)

CONVERSATIONAL PHRASES ၁၃၅

အပိုင်း (၄)

100 Slangish And Idiomatic Expressions ၁၇၁

